

အဘယဒါန နှ၊ <a' b- ya' da na'> [巴]放生，免于死刑  
 အဘိညာဉ် နှ၊ <a- bein nyin> [巴]神通  
 အဘိညာဉ်မျက်စိ နှ၊ <a- bein nyin myet si'> 天眼通  
 အဘိညာဉ် နှ၊ <a-bein nyan> = အဘိညာဉ်  
 အဘိဇေမဟာရဋ္ဌဂ္ဂ နှ၊ <a- bi' d-za' m-ha rat hta' gu' ru'>  
 授予德高望重，知识渊博，曾著书立说的法师的勋章  
 အဘိဓာန် နှ၊ <a-beit dan / a-bi' dan> [巴]字典，词典  
 အဘိဓမ္မာ နှ၊ <a-bi' d-ma> [巴]①【佛】(三藏经中的)论藏 ②哲学， ~ ဆရာ 哲学家，哲学教员  
 အဘိဓမ္မာဓန နှ၊ <a-bi' d-ma nei'> 【佛】缅甸七月月中的点灯节  
 အဘိဓမ္မာပိဋကတ် နှ၊ <a-bi' d-ma pi' d-gat> 三藏经中的论藏  
 အဘိယာဓက နှ၊ <a- bi' ya z- ka'> [巴]请求者，恳请者，  
 ဤစာအုပ်ပြုစုရန်ပုံနှိပ်ထိုက်ရှင်က ~ ပြုပါသည်။ 出版社要我们编写这部书。  
 အဘိသေက နှ၊ <a-bi' thei ka'> = အဘိသိက် / ~ မင်္ဂလာ 登基典礼洗礼，加冕典礼洗礼  
 အဘိသိက် နှ၊ <a- beit theit> 登基，加冕  
 အဘိသိက်ခံ က၊ <a- beit theit khan> 加冕  
 အဘိသိက်မြှောက် က၊ <a-beit theit hmyaut> 举行加冕典礼  
 အဘိသိက်သွန်း က၊ <a- beit theit thun:> 举行加冕礼，举行洗礼  
 အဘိ နှ၊ <a- bi> 三世祖，高祖父： ~ မ 三世祖母，高祖母  
 အဘေ နှ၊ <a- bei> = အဖေ  
 အဘေး နှ၊ <a- pheit:> 曾祖父： ~ မ 曾祖母  
 အဘဲ နှ၊ <a- be:> 高祖之子，曾祖父  
 အဘော် နှ၊ <a- baw> 高祖之祖父  
 အဘို့ I နှ၊ <a- pho'> = အဖို့ II ဝ၊ <a- pho'> = အဖို့  
 အဘိုး နှ၊ <a- pho:> ①爷爷，祖父，外公，外祖父 ② = အဖို့  
 အဘိုးကြီး နှ၊ <a- pho: gyi:> 老头儿  
 အဘိုးလေး နှ၊ <a- pho: lei:> 祖父、祖母或外祖父、外祖母的弟弟  
 အဘိုးအဘွား နှ၊ <a-pho: a-phwa:> ①祖父祖母 ②老年人  
 အဘိုးအေ နှ၊ <a- pho: ei> 祖父，外祖父  
 အဘိုးအို နှ၊ <a- pho: o> 老头儿  
 အဘက်ဘက် နှ၊ <a-phet phet> 各个方面，各个部门  
 အဘင် နှ၊ <a- bin> 高祖之父，四世祖  
 အဘိဋ္ဌာ နှ၊ <a-beit za> ①忌妒，眼红 ②想把别人的名利据为己有的念头  
 အဘိတ်ဓန နှ၊ <a- pheit nei'> = အဖိတ်ဓန  
 အဘယ်နှယ် က၊ <a- be' hne> 怎么： ~ လုပ်ရအံ့နည်း။ 该怎么

办么？  
 အဘယ် I နှ၊ <a- be> 什么： ~ နည်း။ 什么呢？ II နှ၊ <a-be> (古)对女子亲昵或文雅的称呼  
 အဘယ်ကဲ့သို့ က၊ <a- be ge' dho'> 如何，怎样地  
 အဘယ်ကြောင့် က၊ <a- be gyaun'> 为什么  
 အဘယ်နှ့်အခါ I နှ၊ <a- be nan' a- kha> 何时 II က၊ <a- be nan' a- kha> 何时  
 အဘယ်နှ့်ရောအခါ I နှ၊ <a- be nan yaw: a- kha> 何时 II က၊ <a-be nan yaw: a-kha> 何时  
 အဘယ်နှ့်သောကာလ I နှ၊ <a- be nan dhaw: ka la'> 什么时期 II က၊ <a-be nan dhaw: ka la'> 什么时期  
 အဘယ်နှ့်သောအခါ I နှ၊ <a- be nan dhaw: a-kha> 什么时候 II က၊ <a- be nan dhaw: a-kha> 什么时候  
 အဘယ်ပုံ I နှ၊ <a-be bon> 如何，怎样 II က၊ <a- be bon> 如何，怎样  
 အဘယ်မှာ I နှ၊ <a-be hma> 何地 II က၊ <a-be hma> 何地  
 အဘယ်မျှ က၊ <a- be hmya'> 多少，多么  
 အဘယ်လိပ်င် က၊ <a- be lo bin> 怎样，如何  
 အဘယ်သူ နှ၊ <a- be dhu> 谁  
 အဘယ်သို့သော နှ၊ <a- be dho' dhaw:> 怎么样的，什么， ~ အချိန် 什么时间 / ~ အတန်းအစား 什么样的等级 / ~ လူ 什么样的人  
 အဘယ်သင်း နှ၊ <a- be dhin:> 哪个  
 အဘွား နှ၊ <a- phwa:> 祖母，奶奶，外祖母，姥姥  
 အဘွားကြီး နှ၊ <a- phwa: gyi:> 老太婆，老奴  
 အဘွားမ နှ၊ <a- phwa: ma'> 老太婆  
 အဘွားလေး နှ၊ <a- phwa: lei:> (祖母、祖父 或外祖母、外祖父之妹)姨奶奶，姑奶奶，姨姥姥，姑姥姥  
 အဘွားအေ နှ၊ <a- phwa: ei> = အဘွား  
 အဘွားအို နှ၊ <a- phwa: o> 老奴，老太婆  
 အဘွေး နှ၊ <a- bwei:> 高祖之曾祖父，七世祖  
 အမ နှ၊ <a- ma'> ①女性，雌性 ②阴(与“阳”相对) ③ = အင်မ  
 အမကြီး နှ၊ <a- ma' gyi:> = အင်မကြီး  
 အမစုန်း နှ၊ <a- ma' sun:> 【物】负极，阴极  
 အမတ နှ၊ <a- ma' da'> [巴]天堂，福音  
 အမတေ နှ၊ <a- m-dei'> = အမြုတေ  
 အမတော်ကြေး နှ၊ <a- ma' daw gyei:> (农业)贷款  
 အမတော်ငွေ နှ၊ <a- ma' daw ngwei> 农贷  
 အမတိုင် နှ၊ <a- ma' dain> 【物】阴极，负极  
 အမတောင်လှုပ်စစ်တိုင် နှ၊ <a- ma' dat hlyat sit tain> 【物】阴极  
 အမနာပ နှ၊ <a' m- na pa'> 难听的话，嘲讽的话，挖苦的